



အနုစစ်ချုပ် အဓိကခေါင်းစဉ်များ

HARP-F မြို့တော်အဖွဲ့အစည်းများနှင့်
ဆွေးနွေးတိုင်ပင်ပွဲများ
အောက်တိုဘာလ ၂၀၂၁

ပြည်တွင်း အဖွဲ့အစည်းများအတွက် အလှူရှင်အဖွဲ့အစည်းများမှ ရန်ပုံငွေ ဆက်လက် တိုက်ရိုက်ရရှိစေရန်

HARP F မှ လက်ခံရရှိခဲ့သည့် ရန်ပုံငွေကဲ့သို့ အရည်အသွေးရှိသည့် ရန်ပုံငွေကို မည်သို့ နှင့် မည်သည့်နေရာတွင် လက်လှမ်းမီနိုင်မည်ကို အရပ်ဖက်လူမှုအဖွဲ့အစည်းငယ်များ (CSOs) မှ အဓိကအားဖြင့် စီးရိမ်ပူပန်ကြသည်။ HARP-F ပြီးဆုံးသွားပြီးကတည်းက များစွာသော အရပ်ဖက်လူမှုအဖွဲ့အစည်းငယ်များသည် တိုက်ရိုက်ရရှိသည့် ရန်ပုံငွေများ မရရှိကြပေ။

အရည်အသွေးဆိုသည်မှာ

- နှစ်ပေါင်းများစွာဖြစ်သော နှင့် ကြိုတင်ခန့်မှန်းနိုင်သည့် ရန်ပုံငွေ- ဖြစ်နိုင်ပါက ၁၈-၃၆ လ ကြာနိုင်သည်။
- ရန်ပုံငွေ အဆိုပြုလွှာများအတွက် ထောက်ပံ့မှု၊ ပြင်ဆင်ဆောင်ရွက်မှုများ နှင့် အစီအစဉ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု/လွယ်ကူမှု၊ အဆင်မပြေသည့်အရာများကို အဖြေရှာဆောင်ရွက်မှု (troubleshooting) နှင့် အလှူရှင်အဖွဲ့အစည်း၏ တာဝန်ယူမှု/တာဝန်ခံမှု နှင့် လိုက်နာဆောင်ရွက်ရမည်များဆိုင်ရာ အနိမ့်ဆုံးလိုအပ်ချက်များကို ပြည့်မီစေရန် လက်တွေ့ (hands on) ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ သင်ကြားပေးမှုဖြင့် ထောက်ပံ့ပေးခဲ့သည်။
- စီမံကိန်းတစ်ခုပြီးတစ်ခု ရန်ပုံငွေပေးအပ်သည့် မှုဘောင်ကို ကျော်လွန်ကာ ဖွံ့ဖြိုးရေး နှင့် စွမ်းဆောင်ရည်ရှိသူများ ထိန်းသိမ်းထားနိုင်ရန် (ကိုယ်စားပြုမှု၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ MEAL အစရှိသည်တို့အတွက်) အလှူရှင်အဖွဲ့အစည်းများမှ လိုလောက်သော အဓိက စွမ်းဆောင်ရည်/ သွယ်ဝိုက်သော ကုန်ကျစရိတ် (indirect cost) ကျခံပေးရန်။
- စီမံကိန်းဖော်ဆောင်သည့် အဖွဲ့အစည်း နှင့် အလှူရှင်အဖွဲ့အစည်း/ကြားခံအဖွဲ့အစည်းများအကြား ကျရောက်နိုင်သည့် အန္တရာယ်များ၏ ဝန်ထုပ်ကို မျှဝေခံပေးရန်

မိခိုမှုကင်းသော MEAL အရင်းအမြစ်များအတွက် ထောက်ပံ့ပေးရန်

MEAL အတွက် စွမ်းဆောင်ရည်ကွာဟချက်များ/လိုအပ်ချက်များ ဆက်လက်လိုအပ်နေသည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းငယ်များ (CSOs)မှ မကြာခဏ ဖော်ပြခဲ့ကြသည်။ **HARP-F** အလွန် မိခိုမှုကင်းသော **MEAL** အရင်းအမြစ်များ ပေးအပ်ခြင်းကြောင့် အောက်ပါတို့ ဖြစ်စေနိုင်သည်-

- လုံလောက်သည် အရင်းအမြစ်များပေးခြင်း၊ နည်းပြသင်ကြားပေးခြင်း နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့မှတစ်ဆင့် **အလှူရှင်အဖွဲ့အစည်းများ၏ MEAL ဆိုင်ရာ လိုအပ်ချက်များ**ကို အရပ်ဖက်လူမှုအဖွဲ့အစည်းငယ်များမှ ပြည့်မီနိုင်စေမည်။
- အလှူရှင်အဖွဲ့အစည်းများ နှင့် စီမံကိန်းဖော်ဆောင်သည့် အဖွဲ့အစည်းများ နှစ်ဖက်စလုံးအတွက် **သုံးသပ်မှုဆိုင်ရာ နှင့် အစီရင်ခံခြင်းဆိုင်ရာ ဝန်ဆောင်မှုများ** ပေးအပ်နိုင်သည်။
- အရပ်ဖက်လူမှုအဖွဲ့အစည်းငယ်များမှ စီမံကိန်းများ ပြုပြင်မွမ်းမံ ဆောင်ရွက်စေနိုင်ရန်အတွက် မိခိုမှုကင်းသော အရင်းအမြစ်များသည် **တုံ့ပြန်မှု (feedback)** ဖော်ထုတ်ပေးခြင်းသေချာစေရန်

လေ့လာသင်ယူထားမှု (KNOWLEDGE)- HARP- F ၏ သင်တန်း နှင့် လေ့လာသင်ယူထားမှု (KNOWLEDGE) အရင်းအမြစ်များကို မည်သို့မှ ဆက်လက်ရှေ့သို့ ယူဆောင်သွားမည်နည်း။

သင်တန်းပေးရန် သင်ရိုးများ နှင့် လေ့လာသင်ယူမှု အရင်းအမြစ်များစွာကို HARP-F တွင် ဖန်တီးထားပြီး ဖြစ်သည်။ မိတ်ဖက်အဖွဲ့အစည်းများမှ ယင်းတို့ကို ဆက်လက်တည်ရှိနေစေချင်သော်လည်း အနာဂတ်တွင် ယင်းဝန်ဆောင်မှုများကို မည်သည့်အဖွဲ့အစည်းများမှ ပေးအပ်သွားမည်ကို မရှင်းလင်းသေးပေ။

- တည်ရှိပြီးသား လေ့လာသင်ယူမှု ပေးသူများ/သင်တန်းပေးသူများသည် HARP-F မှ လေ့လာသင်ယူထားမှုများကို အသုံးပြုပြီး ထပ်မံဖြည့်စွက်ကာ အနာဂတ်တွင် အသုံးချသွားသင့်သည်။
- ရပ်ရွာအခြေပြု နှင့် ရပ်ရွာမှ ဦးဆောင်သော လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုဆိုင်ရာ စံနှုန်းများကို တိုးတက်ကောင်းမွန်စေရန် ကူညီ၍ ပူးပေါင်းဆောင်ရွက်ကြပါ။
- သင်တန်းအခင်းအကျင်းများကို နှစ်ခါထပ်ခြင်းမျိုး နှင့် “သင်တန်းတက်ရခြင်းကြောင့် ပင်ပန်းရိုးအီသွားခြင်း”ကို မဖြစ်စေရန် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်အောင် ပြုလုပ်နိုင်သည်ကို ဆွေးနွေးရန် အားပေးပါ။
- အနာဂတ်တွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်များတွင် နည်းပြသင်ကြားပေးမှု (mentorship) နှင့် တစ်ဖွဲ့ချင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်ပါ။

လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို ပြည်တွင်းအဖွဲ့အစည်းများမှ တိုးမြှင့် ခေါင်းဆောင်မှုသေချာစေရန်

လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သည့် ယန္တရားများ (အစုအဖွဲ့များ(clusters)၊ နှင့် ဖိုရမ်များ)တွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်ခွင့် မရကြသည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းငယ်များမှ မကြာခဏ ဖော်ပြခဲ့ကြသည်။ အဆိုပါ စနစ်မှ ကူညီထောက်ပံ့မှု ရရှိပြီး ၎င်းတို့၏ ကတိကဝတ်ပြုထားသည့် ရည်မှန်းချက်များကို ပြည့်မီရန် ၎င်းတို့မှ မဟာဗျူဟာ ရေးဆွဲခြင်း၊ စီမံကိန်းဒီဇိုင်း နှင့် အခြားသော လမ်းကြောင်းများတွင် ဦးဆောင် ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း ရှင်းလင်းစွာ ဖော်ပြကြခဲ့သည်။

- စီမံကိန်းအဆိုပြုလွှာများ၊ အစီရင်ခံစာများ နှင့် ညှိနှိုင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအတွက် မြန်မာဘာသာစကားကို ထည့်သွင်းအသုံးပြုခြင်း
- အွန်လိုင်းလူထုဖိုရမ်များတွင် ပါဝင်ဆောင်ရွက်မှု အားကောင်းစေရန် အိုင်တီ အထောက်အပံ့
- အားလုံးပါဝင်သော အစုအဖွဲ့များ(clusters) ညှိနှိုင်းဆောင်ရွက်မှု ထပ်မံ အားကောင်းစေရန် အပြိုင်စနစ်များ ဖန်တီးပေးမည့်အစား တည်ရှိပြီးသား ညှိနှိုင်းဆောင်ရွက်သည့် ယန္တရားများကို ထောက်ခံအားပေးပါ။
- အရပ်ဖက်လူမှုအဖွဲ့အစည်းငယ်များကို နည်းပညာအကြံပေး တိုးချဲ့လုပ်ကိုင်နိုင်ရန် အစုအဖွဲ့များ(clusters) နှင့် ငွေသားဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့(cash working group)တို့ အတွက် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်
- ရပ်ရွာအခြေပြု လူသားချင်းစာနာမှုဆိုင်ရာ စေတနာ့ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အထောက်အပံ့ နှင့် မက်လုံးများကို ပိုမိုထိရောက်သော ညှိနှိုင်းဆောင်ရွက်မှု
- လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ကိုင်ကြသူများကို ကာကွယ်ခြင်း နှင့် လူသားချင်းစာနာမှုဆိုင်ရာ အခင်းအကျင်းကို ကာကွယ်ခြင်း စသည်တို့အတွက် တသမတ်တည်းဖြစ်သော နှင့် ရှင်းလင်းသော နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေး (advocacy)
- အလှူရှင်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုခြင်း သို့မဟုတ် ကြားခံအဖွဲ့အစည်းများမှ တရားမျှတသည့် ကိုယ်စားပြုမှုကို သေးငယ်သော ပြည်တွင်းအဖွဲ့အစည်းများမှ လိုချင်ကြသည်။